

၁။ ဝေါဟာရများ

かいます I	飼います
はしります I	走ります
[みちを~]	[道を~]
みえます II	見えます
[やまが~]	[山が~]
きこえます II	聞こえます
[おとが~]	[音が~]
できます II	
[みちが~]	[道が~]
ひらきます I	開きます
[きょうしつを~]	[教室を~]
しんぱい[な]	心配[な]
ペット	
とり	鳥
こえ	声
なみ	波
はなび	花火
どうぐ	道具
クリーニング	
いえ	家
マンション	
キッチン	
~きょうしつ	~教室
パーティールーム	
かた	方
~ご	~後
~しか	
ほかの	
はっきり	

သင်ခန်းစာ-၂၇

မွေးမြူသည်	アゲます
ပြေးသည်၊ ပြေးဆွဲသည် [လမ်းတွင်~]	走ります
(လူ၊ ကားစသည်တို့ လမ်းပေါ်တွင် သွားလာခြင်း)	
မြင်သည်၊ မြင်ရသည် [တောင်ကို~]	見えます
	[山が~]
ကြားသည်၊ ကြားရသည် [အသံကို~]	聞こえます
	[音が~]
ပြီးမြောက်သည်၊ ပြီးစီးသည်၊ ဖြစ်ပေါ်သည်၊ ပေါ်ပေါက်သည်၊ ရသည် [လမ်း (က)~]	開きます
(အဆောက်အအုံ၊ ပန်းခြံ၊ စာရွက်စာတမ်း၊ စားသောက်ခြင်း၊ သူငယ်ချင်း (က)~)	[教室を~]
ဖွင့်သည်၊ ဖွင့်လှစ်သည် [သင်တန်းကို~]	
စိတ်ပူသော၊ ပူပန်သော	心配[な]
အိမ်မွေးတိရစ္ဆာန်	
ငှက်	鳥
အသံ (သက်ရှိသတ္တဝါတို့၏အသံ)	声
လှိုင်း	波
မီးပန်း	花火
ပစ္စည်းကိရိယာ၊ ကိရိယာတန်ဆာပလာ	道具
အခပေးအဝတ်လျှော်ဆိုင်၊ ပင်းမင်းဒိုက်	
အိမ်	家
အဆင့်မြင့်တိုက်ခန်း၊ မန်းရင်းကွန်ဒို (မိနီယမ်)	
မီးဖိုချောင်ထမင်းချက်ခန်း	
~သင်တန်း (ဟင်းချက်သင်တန်း၊ ကွန်ပျူတာသင်တန်း စသည်)	~教室
ပါတီခန်း	
ပုဂ္ဂိုလ် (U & ၏ ရိုသေလေးစားသောအသုံး)	方
~နောက်၊ နောက်ပိုင်း (အချိန်အတိုင်းအတာအရ)	~後
~ကလွဲပြီး၊ ~မှလွဲ၍ (အငြင်းနှင့်တွဲ၍သာ အသုံးပြုသည်။)	
တခြားဟာ၊ တခြားသော	
ပြတ်ပြတ်သားသား၊ ထင်ထင်ရှားရှား	

《会話》

家具  
ほんだな  
本棚

いつか  
建てます II  
すばらしい

《読み物》

子どもたち  
大好き[な]  
主人公  
形  
不思議[な]  
ポケット  
例えば  
付けます II  
自由に  
空  
飛びます I  
昔  
自分  
将来

※ドラえもん

အိမ်ထောင်ပရိဘောဂ  
စာအုပ်စင်  
တစ်ချိန်ချိန်၊ တစ်နေ့နေ့  
ဆောက်လုပ်သည်  
ထူးခြားပြောင်မြောက်သော

ကလေးတွေ၊ ကလေးများ  
အရမ်းကြိုက်သော၊ အလွန်နှစ်သက်သော  
အဓိကဇာတ်ကောင်  
ပုံသဏ္ဍာန်  
ထူးဆန်းသော၊ ဆန်းကြယ်သော၊ အံ့ဩစရာကောင်းသော  
အိတ်ကပ်  
ဥပမာ၊ ဥပမာအားဖြင့်၊ သာကေအနေဖြင့်  
ပူးတွဲသည်၊ တွဲကပ်သည်၊ တပ်ဆင်သည်၊ (မီး) ထွန်းညှိသည်  
လွတ်လပ်စွာ  
မိုးကောင်းကင်  
ပျံသည်၊ ပျံသန်းသည်  
ဟိုးရှေးရှေး၊ လွန်လေပြီးသောအခါ  
မိမိကိုယ်  
အနာဂတ်၊ နောင်ရေး  
ဒီရာအဲမွန်း (ကာတွန်းဇာတ်ကောင်အမည်)

### ၄။ သဒ္ဒါရှင်းလင်းချက်

#### ၁. ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာ

ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာ အခြေခံ-၁စာအုပ်၏ သင်ခန်းစာ-၁၈တွင် N/V-အဘိဓာန်ပုံစံ + ことが できます ကို လေ့လာခဲ့ပြီးဖြစ်သည်။ ဤကဏ္ဍတွင် နောက်ထပ်ပုံစံတစ်မျိုးအဖြစ် ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာကို လေ့လာသွားမည်။

		ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာ	
		ယဉ်ကျေးသောပုံစံ	ရိုးရိုးပုံစံ
I	かきます	かけます	かける
	かいます	かえます	かえる
II	たべます	たべられます	たべられる
III	きます	こられます	こられる
	します	できます	できる

(ပင်မဖတ်စာအုပ်၏သင်ခန်းစာ-၂၇မှလေ့ကျင့်ခန်းA1ကိုမှီငြမ်းရန်)

ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာကို ကြိယာအုပ်စု-၂အနေဖြင့် သဒ္ဒါပြောင်းလဲမှု ပြုသည်။

ဥပမာ: かえます かえる かえ(ない) かえて

သို့သော်わかり ますတွင် ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြသည့် အဓိပ္ပာယ်ပါရှိသောကြောင့် わかれます ဟူသော ပုံစံအဖြစ်သို့ မပြောင်းလဲပါ။

#### ၂. ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာအသုံးပြုဝါကျ

၁) ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာသည် ပြုမူလုပ်ဆောင်မှုမဟုတ်ဘဲ အခြေအနေကို ဖော်ပြသည်။ ပြုခြင်းပြကြိယာ၏ ကံပုဒ်(object)ကို ဝိဘတ်"を"ဖြင့် ဖော်ပြသော်လည်း ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာ၏ ကံပုဒ်(object)ကို အခြေခံအားဖြင့် が ဖြင့်ဖော်ပြသည်။

- ① わたしは 日本語を 話します。 ကျွန်တော် ဂျပန်စကား[ကို] ပြောပါတယ်။
  - ② わたしは 日本語が 話せます。 ကျွန်တော် ဂျပန်စကား[ကို] ပြောတတ်ပါတယ်။
- を မှလွဲ၍ အခြား ဝိဘတ်များမှာမူ ပြောင်းလဲခြင်းမရှိပါ။
- ③ 一人で 病院へ 行けますか。 တစ်ယောက်တည်း ဆေးရုံကို သွားနိုင်လား။
  - ④ 田中さんに 会えませんでした。 မစ္စတာတနကကို မတွေ့ခဲ့ဘူး။

၂) ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာတွင် ပြုမူလုပ်ဆောင်သူ၏ စွမ်းရည်ကို ဖော်ပြသည့် အသုံးအနှုန်း(⑤) နှင့် အခြေအနေတစ်ရပ်အပေါ်မူတည်၍ လုပ်ဆောင်မှုပြုလုပ်နိုင်ခြင်းကို ဖော်ပြသည့်အသုံးအနှုန်း(⑥) ဟူ၍ ရှိသည်။

- ⑤ ミラーさんは 漢字が 読めます。 မစ္စတာမီလာက ခန်းဂျီးကို ဖတ်တတ်တယ်။
- ⑥ この 銀行で ドルが 換えられます。 ဒီ ဘဏ်မှာ ဒေါ်လာ လဲနိုင်တယ်။

#### ၃. 見えますနှင့်聞こえます

みえます၊ 聞こえますသည် စိတ်ဆန္ဒအလျောက်မဟုတ်ဘဲ၊ အညွှန်းခံဝတ္ထုတစ်ခုခု သဘာဝအလျောက် မြင်ကွင်း၌ ပေါ်လာခြင်း သို့မဟုတ် အသံတစ်ခုခု သဘာဝအလျောက် နားထဲသို့ဝင်လာခြင်းကို ဖော်ပြသည်။ ထို အညွှန်းခံဝတ္ထုကို がဖြင့် ဖော်ပြသည်။ みえます၊ 聞こえます ကို စိတ်ဆန္ဒအရ သတိပြု၍ ကြည့်ရှု သို့မဟုတ် နားထောင်သောအခါမျိုး တွင် အသုံးမပြုနိုင်ပေ။ ထိုသို့သော အခါမျိုးတွင် ဖြစ်နိုင်ခြင်း၊လုပ်နိုင်ခြင်းပြကြိယာကို အသုံးပြုသည်။

- ⑦ 新幹線から 富士山が 見えます。 ကျည်ဆန်ရထားပေါ်ကနေ ဖူဂျီတောင်ကို မြင်ရတယ်။
- ⑧ ラジオの 音が 聞こえます。 ရေဒီယို[ရဲ့] အသံကို ကြားရတယ်။
- ⑨ 新宿で 今 黒沢の 映画が 見られます。

ရှင်းပြုရာမှာ အခု ခုရောဆာဝါရဲ့ ရုပ်ရှင်ကား[ကို] ကြည့်လို့ရတယ်။  
⑩ 電話で 天気予報が 聞けます。  
ဖုန်းနဲ့ မိုးလေဝသသတင်းကို နားထောင်လို့ရတယ်။

#### ၄. できます

ဤကဏ္ဍတွင် လေ့လာမည့် V- できます တွင် "ပေါ်ပေါက်(လာ)သည်" "ပြီးမြောက်သည်" "ပြီးဆုံးသည်" "ပြုလုပ်သည်" စသည့် အဓိပ္ပာယ်များ ရှိသည်။

- ⑪ 駅の 前に 大きい スーパーが できました。  
ဘူတာရုံရှေ့မှာ ကြီးမားတဲ့ စူပါမားကက်ကြီး ဖွင့်လိုက်ပြီ။
- ⑫ 時計の 修理は いつ できますか。 နာရီ ပြင်တာ ဘယ်တော့ ပြီးမလဲ။

#### ၅. しか

しかကို နာမ်နှင့်ပမာဏပြစကားလုံးများ၏နောက်တွင်ထား၍ အငြင်းစကားလုံးနှင့် အစဉ်တွဲ၍ အသုံးပြုသည်။ しか ပါသောစကားလုံးကို ထုတ်နုတ်တင်ပြ၍ ၎င်းမှအပ ကျန်သောအပိုင်းအားလုံးကို ငြင်းဆိုသည်။ နှင့် しかပါသောနာမ် နောက်တွင်တွဲသည့်အခါ နှင့် しかကို ဖြုတ်ပစ်ရသည်။ အခြားဝိဘတ်များဖြစ်လျှင်မူ ၎င်းဝိဘတ်၏နောက်တွင် တွဲရသည်။ しかတွင် ပြည့်စုံလုံလောက်မှု မရှိခြင်းဟူသော အဓိပ္ပာယ်သက်ရောက်မှုမျိုး ရှိသည်။

- ⑬ ローマ字 しか 書けません。 ရောမစာလုံးကလွဲပြီး မရေးတတ်ဘူး။
- ⑭ ローマ字 だけ 書けます。 ရောမစာလုံးပဲ ရေးတတ်တယ်။

#### ၆. Nは(နှိုင်းယှဉ်ခြင်း)

はသည် အဓိကအကြောင်းအရာကို ဖော်ပြသည့်အပြင် နှိုင်းယှဉ်ခြင်းကို ဖော်ပြသည့် လုပ်ဆောင်မှုလည်းရှိသည်။

- ⑮ ワインは 飲みますが、ビールは 飲みません。  
ဝိုင်ကို သောက်ပေမယ့် ဘီယာကိုတော့ မသောက်ဘူး။
- ⑯ このうは 山が 見えたが、きょうは 見えません。  
မနေ့က တောင်ကို မြင်ရပေမယ့် ဒီနေ့တော့ မမြင်ဘူး။

#### ၇. ဝိဘတ်တွဲပါသော စကားလုံးကို ထုတ်နုတ်တင်ပြသောは

အခြေခံ-၁စာအုပ်၏ ကော်လံ-၁(စာ-၁၆၀)၌ ရှင်းလင်းထားသည့်အတိုင်း(は)ကို နှင့် 是 တွဲပါသော နာမ်၏နောက်တွင် တွဲသည့်အခါ နှင့် 是 ကို ဖြုတ်၍ တွဲရမည်ဖြစ်သော်လည်း အခြား ဝိဘတ်များ ဖြစ်ပါက ၎င်းဝိဘတ်များ၏နောက် တွင်တွဲရသည်။

- ⑰ 日本では 馬を 見る ことが できません。  
ဂျပန်မှာ မြင်းကို မတွေ့ရဘူး။(သင်ခန်းစာ-၁၈)
- ⑱ 天気の良い 日には 海が 見えるんです。  
ရာသီဥတု သာယာတဲ့နေ့မှာ ပင်လယ်ကို မြင်ရပါတယ်။
- ⑲ ここからは 東京 スカイツリーが 見えません。  
ဒီကနေ တိုကျိုစကိုင်ထိရိုးကို မမြင်ဘူး။